

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကြော်ငြာစာအမှတ် (၁ / ၂၀၂၀)
လျှောက်လွှာခေါ်ယူခြင်း

၁။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်အောက်ရှိ တရားရုံးအသီးသီးတွင် လစာနှုန်း ကျပ် ၂၀၆၀၀၀-၂၀၀၀-၂၂၆၀၀၀ ရရှိသော တရားရေးဝန်ထမ်းအဆင့် (၄) (ဒုတိယ မြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာ ၈၀ (ကျား ၄၀ + မ ၄၀) လစ်လပ်လျက် ရှိပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တရားရေးဝန်ထမ်းအဆင့် (၄) (ဒုတိယ မြို့နယ်တရားသူကြီးအဆင့်) ရာထူးနေရာကို လျှောက်ထားလိုသူများအတွက် လျှောက်လွှာ ခေါ်ယူခြင်းဖြစ်သည်။

၂။ လျှောက်ထားသူသည် -

- (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) အနိမ့်ဆုံးဥပဒေဘွဲ့ (အယ်လ်အယ်လ်ဘီဘွဲ့)ရရှိပြီးသူဖြစ်ရမည်။
- (ဂ) ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- (ဃ) ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
- (င) ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် (၂၇) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ မဟာဥပဒေဘွဲ့ ရရှိသူဖြစ်ပါက အသက် (၃၀) နှစ် ထက် မကြီးသူဖြစ်ရမည်။ လက်ရှိဝန်ထမ်းဖြစ်ပါက အသက် (၃၀) နှစ်ထက် မကြီးသူဖြစ်ရမည်။
- (စ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။ လျှောက်ထားသူသည် ရေးဖြေစာမေးပွဲဖြေဆိုရမည်။ ရေးဖြေစာမေးပွဲတွင် အောက်ပါ ဘာသာရပ် (၄) ခုကိုဖြေဆိုရမည်-

- (က) မြန်မာစာ
- (ခ) အင်္ဂလိပ်စာ
- (ဂ) အထွေထွေဗဟုသုတ
- (ဃ) ဥပဒေဘာသာရပ်
(ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးနှင့်အထွေထွေဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ)

၄။ စာမေးပွဲအစီအစဉ်ကို သတင်းစာများ၌ထပ်မံကြေညာမည်။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုမည်။

၅။ စာမေးပွဲဝင်ကြေး ၁၀၀၀ ကျပ် (ကျပ်တစ်ထောင်တိတိ) ကို မြို့နယ်များမှ လျှောက်ထားသူများသည် မိမိတို့မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးခွဲ) များတွင် ဘဏ်ငွေလွှဲလက်မှတ်ပြုလုပ်၍ လက်ထောက်အထွေထွေမန်နေဂျာ၊ နေပြည်တော်ဘဏ် (အမ်ဒီ-၀၁၀၂၅၉) သို့ ပေးသွင်းရပါမည် သို့မဟုတ် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေစာရင်းအမှတ် (အမ်ဒီ-၀၁၀၂၅၉) သို့ လည်းပေးသွင်းနိုင်ပါသည်။

- ၆။ လျှောက်လွှာတွင် လိပ်စာအပြည့်အစုံ (စာတိုက်အမည်ပါ) ဖော်ပြ၍ လျှောက်လွှာနှင့်အတူ -
 - (က) ဝင်ကြေးငွေပေးသွင်းသည့် ငွေသွင်းပြေစာလက်ခံမူရင်း (သို့မဟုတ်) ချလံမူရင်း
 - (ခ) ပညာအရည်အချင်းလက်မှတ်မိတ္တူမှန်၊ (စစ်ဆေးသည့်အခါမူရင်းတင်ပြနိုင်ရမည်)
 - (ဂ) အမှတ်စာရင်းမိတ္တူမှန်၊
 - (ဃ) အသက်အတွက် တက္ကသိုလ်ဝင်လက်မှတ် မိတ္တူမှန် (သို့မဟုတ်) အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါ မူရင်း တင်ပြနိုင်ရမည်)
 - (င) လူမှုရေး ဆောင်ရွက်ချက် အကျဉ်းချုပ်နှင့် ဓါတ်ပုံ (၁) ပုံ၊
 - (စ) ဝန်ထမ်းမဟုတ်သူများအတွက် ပြန်တမ်းဝင်အရာရှိ တစ်ဦးထံမှ (၆-၁-၂၀၂၁) ရက်နေ့ နောက်ပိုင်းရရှိသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် မူရင်း
 - (ဆ) ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား မိတ္တူမှန်တို့ ပူးတွဲပါရှိရမည်။

၇။ ရွေးချယ်ခံရသူများသည် သတ်မှတ်ထားသည့် ဆေးအဆင့်နှင့် ပြည့်စုံကြောင်း ဆေးလက်မှတ် တင်ပြနိုင်ရမည်။

၈။ လျှောက်ထားသူများသည် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထား ရမည်။ လျှောက်လွှာပုံစံများကို တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၌ စာမေးပွဲ ဝင်ကြေးငွေ ပေးသွင်းပြီးဖြစ်ကြောင်း ဘဏ်ငွေလွှဲလက်မှတ် (သို့မဟုတ်) ချလံကိုပြသ၍ လျှောက်လွှာတစ်စောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်းဖြစ်ပါက (၂)စောင်နှင့် ဝန်ထမ်း မဟုတ်သူများ (၁) စောင် ဝယ်ယူဖြည့်သွင်းလျှောက်ထားရပါမည်။

- ၉။ (က) ဝန်ထမ်းများသည် လျှောက်လွှာ(၁)စောင်ကိုမိမိတို့ဝယ်ယူသည့်တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော်များတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့
အရောက် နောက်ဆုံးထား၍ တင်သွင်းရမည်။ ကျန်လျှောက်လွှာ (၁) စောင်ကို
မိမိတို့ တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာအကြီးအကဲမှတစ်ဆင့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ကြိုတင်ပေးပို့ရန် ဖြစ်သည်။
- (ခ) ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို မိမိတို့ဝယ်ယူသည့်
တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
၅ ရက်နေ့အရောက် နောက်ဆုံးထား၍ တင်သွင်းရမည်။

၁၀။ လျှောက်လွှာနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော စာရွက်စာတမ်း မပြည့်စုံလျှင်
သော်လည်းကောင်း၊ သတ်မှတ်ထားသောရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း
လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၁၁။ ရွေးချယ်ခြင်းခံရပါက အနည်းဆုံး (၇) နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၁၂။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်သော်လည်းကောင်း၊ လူတွေ့စစ်ဆေးရန်
လာရောက်သည့်အခါတွင်သော်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်